

## တာဝန်ခံယူချက်

ကျွန်ုပ်တို့၏ တာဝန်ခံယူထားရှိချက်မှာ အာရှ အမေရိကန် နှင့် ပစိဖိတ် ကျွန်းသား (AAPI) ကျောင်းသားကျောင်းသားများမှ ၎င်းတို့၏ အနာဂတ် အောင်မြင်မှု နှင့် ပိုမိုအရောင်အသွေးစုံလင်တောက်ပသော အမေရိကားတွင် ထည့်ဝင်ပါဝင်ဆောင်ရွက်နိုင်မှု အတွက် အခြေခံ တစ်ခုအဖြစ်ဆောင်ရွက်ပေးမည့် ပိုမို အဆင့်မြင့်သော ပညာရေးသို့ ချဉ်းကပ်ဝင်ရောက်ရာတွင် အခွင့်အလမ်းများအား တိုးမြှင့် ဖန်တီးပေး နိုင်သည့် အရင်းအမြစ်များအား ၎င်းတို့ ထံသို့ ထောက်ပံ့ပေးခြင်း အားဖြင့်၎င်းတို့၏ နေထိုင်မှုအသက်တာအတွက် ခြားနားမှုများ ပြု လုပ်ပေးရန် ဖြစ်ပါသည်။

## ရည်မှန်းထားရှိချက်

ကျွန်ုပ်တို့၏ ရည်မှန်းထားရှိချက်မှာ အားလုံးသော AAPIများအနေဖြင့် ၎င်းတို့၏ တိုင်းရင်းသားလူမျိုး၊ မူလနိုင်ငံသား သို့မဟုတ် ငွေကြေး တ် ပိုင်းဆိုင်ရာ အခြေအနေများ မည်သို့ပင်ဖြစ်ပါစေ ပိုမိုအဆင့်မြင့်သော ပညာရေးနှင့် ၎င်းတို့၏ ပညာရေးဆိုင်ရာ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ နှင့် ပရော်ဖက်ရှင်နယ် ကျွမ်းကျင်မှု ဆိုင်ရာ အောင်မြင်မှုများသို့ ချဉ်းကပ် ဝင်ရောက်ရရှိနိုင်သည့် အခွင့်အရေးများရရှိကြကြောင်း စောင့်ကြံ ပြုကြည့်ရှုသွားရန်ဖြစ်ပါသည်။

## ကျွန်ုပ်တို့၏ သက်ရောက်စွမ်းဆောင်နိုင်မှု

- APIASF သည် AAPI များအတွက် ကောလိပ် ပညာသင် စရိတ် ထောက်ပံ့ပေးရာတွင် အကျိုးအမြတ်မယူသော နိုင်ငံ၏ အကြီးမားဆုံး ထောက်ပံ့ပေးသူတစ်ဦးဖြစ်ပါသည်။
- ယခုအချိန်အထိ APIASF မှ နိုင်ငံတစ်ဝှမ်း နှင့် ပစိဖိတ်ကျွန်း များ ရှိ AAPI ကျောင်းသားကျောင်းသားများထံသို့ စကောလားရှစ်စ် အတွက် ဒေါ်လာ သန်းပေါင်း ၁၀၀ ကျော်အား လှူဒါန်း ထည့် ဝင် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။
- APIASF စကောလားကျောင်းသားများ၏ ပထမ သုံးအုပ်စုမှ ၈၀% ကျော်သည် ကောလိပ်ပြီးမြောက်အောင်မြင်သူများ ဖြစ်လာခဲ့ကြပြီ ဖြစ်ပါသည်။

ကျွန်ုပ်တို့ထံသို့ ဆက်သွယ်ရန် -

[outreach@apiasf.org](mailto:outreach@apiasf.org)

1.866.274.4677 ext. 104

[www.apiasf.org](http://www.apiasf.org)



APIASF



@apiasf



apiasfrepresent



အာရှ နှင့် ပစိဖိတ်ကျွန်းသား အမေရိကန် ပညာသင်စရိတ်ထောက်ပံ့ကြေး ရန်ပုံငွေ (APIASF)

ပညာသင်စရိတ်ထောက်ပံ့ကြေး လျှောက်လွှာဆိုင်ရာ အချက်အလက်



*Josh Malinao*  
2014-2015 APLASF  
ကျောင်းသား



*Nicole Yamase*  
2009-2010 APLASF  
ကျောင်းသူ

# လျှောက်လွှာ လုပ်ငန်းစဉ်

ကျောင်းသားတစ်ဦးစီသည် ပြီးပြည့်စုံသော လျှောက်လွှာတစ်စောင်စီအား တင်ပြရမည်ဖြစ်သည်။ လိုအပ်သော အစိတ်အပိုင်းနှစ်ခုမှာ -

- အွန်လိုင်း ကျောင်းသား လျှောက်လွှာ (စာစိစာကုံး မေးခွန်းများ သုံးစွဲ အပါအဝင်)
- အွန်လိုင်း ထောက်ခံချက်စာ

အွန်လိုင်း လျှောက်လွှာအား အောက်ဖော်ပြပါတွင် ရရှိနိုင်သည် - <https://secure.apiasf.org>

## လျှောက်လွှာဆိုင်ရာအတွက် သိထားသင့်သည့်အချက်များ

ဤသည်တို့မှာ သင့်လုပ်ငန်းစဉ် ဆောင်ရွက်မှုတစ်လျှောက်တွင် မှတ်သားသိရှိထားရမည့် အချက်များ အချို့ ဖြစ်သည် -

- သင့်အား ကောင်းမွန်စွာသိကျွမ်းနားလည်သည့် ထောက်ခံပေးသူ တစ်ဦးအား ရွေးချယ်ပါ။
- သင့် အကြောင်း၊ နှင့် သင့်အတွက် အရေးကြီးသည့် အရာများ အကြောင်း မျှဝေဖော်ပြပေးပါ။
- နောက်ဆုံးအချိန်ရောက်သည့်အထိ စောင့်ဆိုင်းနေခြင်းမပြုပါနှင့်။
- APLASF အား အရင်းအမြစ်တစ်ခုအဖြစ် အသုံးပြုပါ။ သင့်တွင် မေးခွန်းများ တစ်စုံတစ်ရာရှိလျှင် ကျွန်ုပ်တို့ထံသို့ ဆက်သွယ်ပါ။

## APIASF အထွေထွေ စကောလားရှစ်

APIASF အထွေထွေ စကောလားရှစ် (APIASF General Scholarship) အား U.S. မှ အခွင့်ပေး၊ အသိအမှတ်ပြုထားသော ကောလိပ် သို့မဟုတ် တက္ကသိုလ် တစ်ခုခုတွင် ဒီဂရီတစ်ခုရယူရန် ဘွဲ့ ကြိုကျောင်းသားတစ်ဦးအဖြစ် စာရင်းသွင်း မည့် သို့မဟုတ် လက်ရှိစာရင်းသွင်းထားသည့် အာရှအမေရိကန်နှင့်ပစိဖိတ် ကျွန်းသား (AAPI) ကျောင်းသူ၊ ကျောင်းသားများ အတွက် ဖွင့်လှစ်ပေးထားပါသည်။

APIASF မှ အထူးသဖြင့် အောက်ဖော်ပြပါ အခြေအနေများရှိသော **မျိုးတို့သည် AAPI ကျောင်းသူ၊ကျောင်းသားများထံသို့**စကောလားရှစ်များ ထောက်ပံ့ပေးထားပါသည် -

- ဆင်းရဲမှုသတ်မှတ်ချက်အဆင့်တွင် သို့မဟုတ် အဆိုပါအဆင့်အောက်တွင် နေထိုင်ကြသူများ၊ သို့မဟုတ် လူမှုစီးပွားရေးအခြေအနေ နိမ့်ပါး သူများ၊
- မိမိတို့၏ မိသားစုအတွင်း ပထမဆုံးအဖြစ် ကောလိပ် တက်ရောက်ကြ မည့် သူများ၊
- AAPI အသိုင်းအဝိုင်း၏ ပထမီနေထိုင်ရာအရ သို့မဟုတ် တိုင်းရင်းသား လူမျိုးအရ မတူကွဲပြားမှုအား ကိုယ်စားပြုသူများ၊ အထူးသဖြင့် ကန့်သတ် ထားသည့်ဝင်ရောက်ရယူနိုင်မှုအခွင့်အရေးများကြောင့်ကောလိပ်နယ်မြေ ပေါ်တွင် ကိုယ်စားပြုမှု မရှိသလောက်နည်းပါးသည့် တိုင်းရင်းသားလူမျိုးများ၊ နှင့်
- ခိုင်မာသော ပညာရေးဆိုင်ရာ အောင်မြင်ရရှိထားမှုများနှင့်အတူ လူမှု အသိုင်းအဝိုင်းဝန်ဆောင်မှုများ နှင့် ဦးဆောင် ခေါင်းဆောင်မှုအပိုင်းတွင် ခိုင်မာစွာ အထူးပြု ဆောင်ရွက်ကြသူများ။

## အရည်အချင်းပြည့်မှီမှုဆိုင်ရာ

- အာရှအမေရိကန် နှင့်/သို့မဟုတ် ပစိဖိတ်ကျွန်းသား တိုင်းရင်းသား လူမျိုးဆိုသည်မှာ U.S. သန်းခေါင်စာရင်းမှ အဓိပ္ပါယ် သတ်မှတ်ထားသည့် အတိုင်း ဖြစ်သည်။
- United States နိုင်ငံသားများ၊ နိုင်ငံသား နှင့် တရားဝင်အတည်တကျ နေထိုင်ခွင့်ရရှိထား သူများ၊ Republic of the Marshall Islands ၊ Federated States of Micronesia နှင့် Republic of Palau တို့မှ နိုင်ငံသားများသည်လည်း ဤစကောလားရှစ်အား လျှောက်ထားရန် အရည်အချင်းပြည့်မှီပေးသည်။
- ဆောင်းဦးကာလပိုင်းတွင် U.S. မှအခွင့်ပေး၊အသိအမှတ်ပြုထားသော ကောလိပ် သို့မဟုတ် တက္ကသိုလ်တစ်ခုခုတွင် ဘွဲ့ကြိုကျောင်းသားတစ်ဦးအဖြစ် စာရင်းသွင်းမည့်သူများ၊
- စုစုပေါင်း GPA 2.7 မှ 4.0 စကေးအတိုင်းအတာအတွင်း အနည်းဆုံး ရှိထားသူများ (ချိန်ညှိထားခြင်းမပါဝင်သေးပေ) သို့မဟုတ် GED ရရှိထားကြသူများ။
- FAFSA အသုံးပြုပြီး ဖယ်ဒရယ် ငွေကြေးပိုင်းဆိုင်ရာ ပံ့ပိုး ထောက်ပံ့မှု အကူအညီအတွက် လျှောက်ထားရမည်ဖြစ်သည်။

အရည်အချင်းပြည့်မှီမှုဆိုင်ရာနှင့်ပတ်သက်ပြီး နောက်ထပ်သော အချက်အလက်များအတွက် [www.apiasf.org/scholarship\\_apiasf.html](http://www.apiasf.org/scholarship_apiasf.html) သို့ ဝင်ရောက်ကြည့်ရှုပါ။

## လျှောက်လွှာ အချိန်စာရင်း

APIASF အထွေထွေ စကောလားရှစ် လျှောက်လွှာသည် စက်တင်ဘာလတွင် စတင်ပြီး နောက်ဆုံးသတ်မှတ်ချိန်မှာ ဇန်နဝါရီလ အစောပိုင်း ဖြစ်ပါသည်။ အသေးစိတ် အချက်အလက်များ အတွက် [www.apiasf.org](http://www.apiasf.org) သို့ ဝင်ရောက်ကြည့်ရှုပါ။ သို့မဟုတ် ကျွန်ုပ်တို့ထံ [outreach@apiasf.org](mailto:outreach@apiasf.org) သို့ ဆက်သွယ်ပေးပါ။